

နှုတ်တက်အာဂုံဆောင် က၊ <hnout tet a gon hsaun> 背熟，能背诵

နှုတ်တိုက် က၊ <hnout tait> 口头上；～ ဝဲ့နွဲ့ သိတိုးသည်။ 即席口占一诗。

နှုတ်တိုက်ချ က၊ <hnout tait khya> 口授

နှုတ်တိုက်ပြော က၊ <hnout tait pyaw> 口头上讲

နှုတ်တိုက်ရေး က၊ <hnout tait yei> 听写

နှုတ်တိုက်သင် က၊ <hnout tait thin> 口授

နှုတ်တိုက်အံ က၊ <hnout tait an> 背诵

နှုတ်တတ် န၊ <hnout tat> 口才

နှုတ်တွက် န၊ <hnout twet> 口算；～ တွက်သည်။ 口算。

နှုတ်တွန့် က၊ <hnout tun> 说话迟疑，不敢说出口；ဒီကား ပြောရမှာကို ~ နေမိတယ်။ 这个话一直没有敢说出口。

နှုတ်ထောက် န၊ <hnout htaut> ①述说②插话，补充(说话)

နှုတ်ထည့် က၊ <hnout hte> = ကားထည့်

နှုတ်ထွက် န၊ <hnout htwet> 言语

နှုတ်ထွက်ကြမ်း န၊ <hnout htwet kyan> 说话粗野

နှုတ်နက် န၊ <hnout net> (古)话

နှုတ်နည်း က၊ <hnout ne> 沉默寡言；သူသည် ~ ၏။ 他沉默寡言。

နှုတ်ပုလက်ကြမ်း က၊ <hnout pu let kyan> 粗暴，粗野

နှုတ်ပေးသွန်သင် က၊ <hnout pei: thun thin> 口授

နှုတ်ပေါ က၊ <hnout paw> ①说话流利 ②说话轻率

နှုတ်ပိုက်ရင့် က၊ <hnout pait yin> 怀孕足月(即将临盆)

နှုတ်ပိုက်ရှိ က၊ <hnout pait shi> 怀孕

နှုတ်ပိုက်သန္ဓေ န၊ <hnout pait th-dei> 胎，身孕

နှုတ်ပိတ် က၊ <hnout peit> ①封住别人嘴 ②一言不发；

အစည်းအဝေး၌ ~ ၍နေကြသည်။ 会上一言不发。

နှုတ်ပိတ်ကြေး န၊ <hnout peit kyei> = နှုတ်ပိတ်ခ

နှုတ်ပိတ်ခ န၊ <hnout peit kha> 为了封住嘴而给的贿赂

နှုတ်ပိတ်တံစိုး န၊ <hnout peit d-zo> = နှုတ်ပိတ်ခ

နှုတ်ပိတ်ရေငုံနေ က၊ <hnout peit yei ngon nei> 闭口不言，默不作声

နှုတ်ပြစ်တင် က၊ <hnout pyit tin> 口头指责，责怪

နှုတ်ပွက် က၊ <hnout pwet> (佛、皇帝)口谕

နှုတ်ဖျား န၊ <hnout phya> 嘴边儿

နှုတ်ဖြေ က၊ <hnout phyei> 口头回答；～ စာမေးပွဲ 口试

နှုတ်ဖွာ က၊ <hnout phwa> ①信口雌黄，嘴贫 ②嘴快，嘴不稳

နှုတ်ပွေ့ဆိုး န၊ <hnout bwei zo> 有说粗话习惯的

နှုတ်မေးခွန်း န၊ <hnout mei: gun> 口头提出的问题

နှုတ်မိန့် န၊ <hnout mein> 口头号令

နှုတ်မြိန် က၊ <hnout myein> 吃得有味道；～ ဆေး 开胃药

နှုတ်မှု န၊ <hnout hmu> 需用说、唱、讲等某种才能的工作

နှုတ်မှုပညာ န၊ <hnout hmu' pyin nya> 朗读、唱歌或讲话的才能

နှုတ်မြွက် က၊ <hnout mwet> 讲，说

နှုတ်ယား က၊ <hnout ya> 按捺不住想说

နှုတ်ယောင်လိုက် က၊ <hnout yaun lait> 随声附和

နှုတ်ရကျက် က၊ <hnout ya' kyet> 背熟

နှုတ်ရဆောင် က၊ <hnout ya' hsaun> 背熟

နှုတ်ရေး န၊ <hnout yei> 动嘴的事

နှုတ်ရဲ န၊ <hnout ye> 敢于讲话，说话肆无忌惮

နှုတ်ရိုင်း န၊ <hnout yain> = နှုတ်ကြမ်း

နှုတ်ရည်စကားရည် န၊ <hnout yi z-ga: yi> 口才；～ ကောင်းလှသည်။ 口才很好。

နှုတ်ရွံ့ န၊ <hnout yun> 不敢讲话，说话胆怯

နှုတ်လေး န၊ <hnout lei> 难以开口，说话迟疑；ဦးလှဝံသည် ~ သွား၏။ 吴路瓦说话迟疑起来了。

နှုတ်လုံ က၊ <hnout lon> 嘴严，守口如瓶；～ မဖြစ်မည်။ 必须严守秘密才行。

နှုတ်လက်ချိုပျားပြို က၊ <hnout let khyo bya: pyu> 嘴甜

နှုတ်လွတ် က၊ <hnout lut> 背诵；～ ရွတ်ဆိုသည်။ 背诵。

နှုတ်လွန် က၊ <hnout lun> 失言，说过头

နှုတ်လှံထိုး က၊ <hnout hlan hto> 指责，责骂

နှုတ်လှံထိုး က၊ <hnout hlan hto> 顶嘴，顶撞；နင်နွဲ့ဘာဆိုင်လဲဟု ~ ၏။ 他顶嘴说跟你有什么关系！

နှုတ်လျှာ န၊ <hnout sha> (诗)言语

နှုတ်လျှာကျိုး က၊ <hnout sha kyo> 说惯了，说顺嘴

နှုတ်လျှောက် က၊ <hnout shaut> 禀告，禀奏

နှုတ်သီး န၊ <hnout thi> ①(鸡、鸟等)喙 ②(狗、马、鳄鱼等的)嘴 ③(风箱、茶壳等的)嘴儿 ④(人的)嘴，口

နှုတ်သီးကောင်း န၊ <hnout thi: gaun> 嘴尖舌利

နှုတ်သီးကောင်းလျှာပါး က၊ <hnout thi: gaun: sha ba> 嘴尖舌利

နှုတ်သီးစူ က၊ <hnout thi: su> = နှုတ်ခမ်းစူ

နှုတ်သီးတို့ န၊ <hnout thi: do> = တလိုင်းကောင်

နှုတ်သီးထိုး န၊ <hnout thi: do> 鱧 Hemirhampusfar (half beaks)

နှုတ်သီးပြား န၊ <hnout thi: bya> 【动】扁嘴鹈 Platalea Leucorodia

နှုတ်သွက် န၊ <hnout thwet> ①口齿流利，口齿伶俐 ②嘴快

နှုတ်သွက်လျှာသွက် က၊ <hnout thwet sha thwet> ①口齿伶俐 ②嘴快

နှုတ်အာ န၊ <hnout a> ①嘴 ②话；～ ကြမ်းတယ်။ 言语粗鲁。

နှုန်း I န၊ <hnon> ①价格 ②比率，率，速度；～ ဝေ 固